



မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား ကို ဘယ်လို ဆက်သွယ်မလဲ

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားဆိုတာ ဘာလဲ။

မြန်မာနိုင်ငံတွင် ၂၀၁၁ နောက်ပိုင်းကစပြီး ကျူးလွန်ခဲ့သည့် အဆိုရှားဆိုး နိုင်ငံတကာ ရာဇဝတ်မှုများနှင့် တခြားကျူးလွန်ဖောက်ဖျက်မှုများ၏ အထောက်အထားများကို စုဆောင်းသိမ်းဆည်း၊ လေ့လာဆန်းစစ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၈ တွင် ယန္တရားကို ဖွဲ့စည်းပေးခဲ့သည်။ အဆိုပါ ရာဇဝတ်မှုများနှင့်ဆိုင်သည့် အချက်အလက်များကို နိုင်ငံတွင်း၊ ဒေသတွင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ အာဏာပိုင်များနှင့် လတ်တလော သို့မဟုတ် အနာဂတ်တွင် ဝေမျှအသုံးပြုခွင့် ယန္တရားအား ပေးထားပါသည်။ နောင်နှစ်ပေါင်းများစွာကြာမှ တရားစွဲနိုင်သည့်တိုင် အခင်းဖြစ်ဖြစ်ချင်အချိန်က အချက်အလက်များကို သိမ်းဆည်း မှတ်တမ်းတင်ထားနိုင်ပါက အထောက်အထားတန်ဖိုး ကောင်းကောင်း ရှိနိုင်ပါသည်။ ယန္တရား၏ ရည်မှန်းချက်မှာ တာဝန်ရှိသူများကို နိုင်ငံတွင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ တရားရုံးတခုခုတွင် တရားစွဲရာ၌ အသုံးပြုမည့် အထောက်အထားများကို စုစောင်းသိမ်းဆည်းထားခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုတို့ကို ဆောင်ကြဉ်းပေးဖို့ဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ လုပ်ကိုင်လျက်ရှိသည့် အခြား ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ယန္တရား ဘယ်လို ကွာလဲ။

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်နှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလမဟာမင်းကြီးရုံးအပါအဝင် တခြား ကုလအဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆန်းစစ်နေပါသည်။ ဤအဖွဲ့အစည်းများသည် နိုင်ငံများတစ်ခုခု အများပြည်သူသို့ အစီရင်ခံစာများ တင်ပြပါသည်။ ဤအဖွဲ့အစည်းများနှင့် ယန္တရားကွာသည်က ယန္တရား၏ အလုပ်မှာ ရာဇဝတ်မှု စီရင်စစ်ဆေးသည့်အခါ လိုအပ်သည့် အမှုတွဲများကို လျှို့ဝှက်တည်ဆောက်ခြင်းဖြစ်သည်။ ရိုဟင်ဂျာများကို မြန်မာနိုင်ငံမှ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ မောင်းထုတ်မှုနှင့်ဆိုင်သည့် အမှုများကို အိုင်စီစီက စုံစမ်း စစ်ဆေးနေသော်လည်း မြန်မာနိုင်ငံတွင်းမှ တခြားရာဇဝတ်မှုများအတွက် ဥပဒေအခွင့်အာဏာ မရှိပါ။ အိုင်စီဂျေကလည်း မြန်မာနိုင်ငံ၏ ရိုဟင်ဂျာများပေါ် လုပ်ရပ်သည် လူမျိုးတုန်း သတ်ဖြတ်မှု မြောက်မြောက်ကို ကြားနာလျက်ရှိသည်။ ယန္တရားသည် ၎င်း၏ လုပ်ပိုင်ခွင့်အတွင်း ကာယကံရှင်များ သဘောတူညီမှုဖြင့် အချက်အလက်များကို အိုင်စီစီ၊ အိုင်စီဂျေတို့ကို ပေးပို့မှုပေးပါသည်။ ထို့အပြင် ၂၀၁၁ နောက်ပိုင်း မြန်မာနိုင်ငံတွင်း ကျူးလွန်ကောင်း ကျူးလွန်ခဲ့သည့် တခြား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုအားလုံးနှင့်ဆိုင်သည့် အထောက် အထားများကိုလည်း စုံစမ်းစစ်ဆေးပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ယန္တရားသို့ သတင်းအချက်အလက် ဘယ်လိုပေးပို့ နိုင်မလဲ။

အဖြစ်အပျက်များ၏ မျက်မြင်များ သို့မဟုတ် အံ့ဂျစ်တယ်၊ စာရွက်စာတမ်း အထောက်အထား အပါအဝင် မည်သည့် ပုံစံဖြင့်မဆို ရနိုင်သည့် အချက်အလက်များကို ယန္တရားက ရှာဖွေစုဆောင်းပါသည်။ ယန္တရားအား ဖုန်းနံပါတ် +41 76 691 12 08 သို့ Signal ဖြင့် လုံခြုံစိတ်ချစွာ ဆက်သွယ်နိုင်ပါသည်။ (Signal ဖြင့် ဆက်သွယ်ရန် Signal App ကို အသုံးပြုရပါမည်။) ယန္တရား၏ ယူအီးမေး contact@myanmar-mechanism.org သို့လည်း ဆက်သွယ်နိုင်ပါသည်။ အလုံခြုံဆုံးဖြစ်ရန် ယန္တရားသို့ သတင်းပေးပို့ပြီးလျှင် မက်ဆေ့ချများကို လုံးဝ ဖျက်ပစ်ဖို့ သင့်ဖုန်းတွင် ယန္တရား Signal နံပါတ်နှင့် အီးမေးလ်စာကို သိမ်းမထားရန် အကြံပြုလိုပါသည်။ သင့် သဘောတူညီမှု မပါဘဲ သင်မည်သူမည်ဝါ သင်ပေးပို့သော အချက်အလက်များကို တခြားမည်သူ့ကိုမျှ ပြောမည်မဟုတ်ပါ။ **မက်ဆေ့ချ အားလုံးကို ဖတ်မည်ဖြစ်သော်ငြား လုံခြုံရေးထောက်ချင့်ပြီး မက်ဆေ့ချ ရသည်ကို အကြောင်းပြန်မည်မဟုတ်ပါ။**

ထပ်မံသိရှိလိုပါက imm.un.org သို့မဟုတ် facebook.com/MyanmarMechanism ကို ကြည့်ပါ။